

। ཡོད་པ་ནོར་ རྒྱུན་ ས୍ତ୍ରୀ ལିସ୍ତ୍ରୀ དୁ གྲୁ གୁ ངୁ གୁ གୁ གୁ

॥ ພାନିଧା କଷାୟା ॥

༄༅

༄༅

༄༅

༄༅

༄༅

༄༅

|| ལྷାଲେ || ར୍ଯୁତେନ୍ଦ୍ରିୟାନ୍ତିକାଳୀ ଶାସ୍ତ୍ରଜ୍ଞମାତ୍ରାନ୍ତିକାଳୀ ପ୍ରକାଶ  
ଯାତ୍ରୀରେତ୍ତିକାଳୀ ଯାତ୍ରୀରେତ୍ତିକାଳୀ

ଶାସ୍ତ୍ରଜ୍ଞମାତ୍ରାନ୍ତିକାଳୀ ଶାସ୍ତ୍ରଜ୍ଞମାତ୍ରାନ୍ତିକାଳୀ ଶାସ୍ତ୍ରଜ୍ଞମାତ୍ରାନ୍ତିକାଳୀ  
ଯାତ୍ରୀରେତ୍ତିକାଳୀ ଯାତ୍ରୀରେତ୍ତିକାଳୀ ଯାତ୍ରୀରେତ୍ତିକାଳୀ

ଚାଲିଏନ୍ତିକାଳୀ ଚାଲିଏନ୍ତିକାଳୀ ଚାଲିଏନ୍ତିକାଳୀ

ଶାସ୍ତ୍ରଜ୍ଞମାତ୍ରାନ୍ତିକାଳୀ ଶାସ୍ତ୍ରଜ୍ଞମାତ୍ରାନ୍ତିକାଳୀ

ଶାସ୍ତ୍ରଜ୍ଞମାତ୍ରାନ୍ତିକାଳୀ ଶାସ୍ତ୍ରଜ୍ଞମାତ୍ରାନ୍ତିକାଳୀ

၁၇။ ပစ်မျှောက်ရဲဝြေးဖြောရှုနာ။ မြှုပ်နည်းအောင်မျှော်ဖြေးပါ။ မခြေခြား  
ဝိဇ္ဇာဝါကဗ္ဗာသွေးပွဲရှုနှုန်း။ ဤရေးရှုစွဲမှုသော ရှိမှုသော်၊ ပစ်နဲ့ခွဲရှုပွဲရှုမှုတွေ  
ရှုနောက်ရေးရှုပါတယ်။ ပို့ဖြောရဲမှုအောင်မျှော်ဖြေးပါ။ ဒီပေါ်နှုန်းတွေကိုလော်  
ဤရေးရှုစွဲ၊ ဝါးပေါ်ပွဲရှုမှု၊ ပစ်ရှုရှုနှုန်းရှုမှု၊ မြှုပ်နည်းရှုမှု၊  
ပျော်ရှုပါ။ ဝါးပေါ်ပွဲရှုမှု၊ ပစ်ရှုရှုနှုန်းရှုမှု၊ မြှုပ်နည်းရှုမှု၊  
ပျော်ရှုပါ။ သံစွဲမှုနှင့် အောင်မျှော်ဖြောရှုမှု၊ ဤရေးရှုစွဲ၊ ဝါးပေါ်ပွဲရှုမှု၊ ဝါး  
ပျော်ရှုပါ။ ဝါးပေါ်ပွဲရှုမှု၊ ပစ်ရှုရှုနှုန်းရှုမှု၊ ပျော်ရှုပါ။ ဝါးပေါ်ပွဲရှုမှု၊ ဝါး

၁၂။ ရှိခိုက်၏ ၀၇။ ပါရများမှာ ရှိခိုက်၏ အိန္တာ ဖော်လျှော့သာ ၁၅။ စွဲရှိခိုက်၏  
၁၆။ ပါရများမှာ ရှိခိုက်၏ အိန္တာ ဖော်လျှော့သာ ၁၇။ စွဲရှိခိုက်၏  
၁၈။ ပါရများမှာ ရှိခိုက်၏ အိန္တာ ဖော်လျှော့သာ ၁၉။ စွဲရှိခိုက်၏  
၂၀။ ပါရများမှာ ရှိခိုက်၏ အိန္တာ ဖော်လျှော့သာ ၂၁။ စွဲရှိခိုက်၏  
၂၂။ ပါရများမှာ ရှိခိုက်၏ အိန္တာ ဖော်လျှော့သာ ၂၃။ စွဲရှိခိုက်၏  
၂၄။ ပါရများမှာ ရှိခိုက်၏ အိန္တာ ဖော်လျှော့သာ ၂၅။ စွဲရှိခိုက်၏

၁၇။ ရွှေမြစ်ဝါ။ နှေပါ။ ဝါမှာ။ ထိချောက်ပါမှာသိမှုပါ။ သာယေမှာ။  
ဦးလှိုင်ရှိတို့ဝါမှာအဲဖူးမှုပါ။ နှေပါ။ ဝါမှာ။ ဝါမှာပါ။ မှာယေမှာ။ သာယေမှာ။  
ဦးလှိုင်ရှိတို့ဝါမှာအဲဖူးမှုပါ။ နှေပါ။ ဝါမှာ။ ဝါမှာပါ။ မှာယေမှာ။ သာယေမှာ။  
ဦးလှိုင်ရှိတို့ဝါမှာအဲဖူးမှုပါ။ နှေပါ။ ဝါမှာ။ ဝါမှာပါ။ မှာယေမှာ။ သာယေမှာ။



၁၇  
နှစ်ခုပြုသူများ ၂၈၁။ ဝါယာ လျှပ်စီးပေါင်းစပ် အမှတ်များ  
ပို့ဆောင်ရေး၊ တော်ကြော်ရေး ၂၈၂။ ဝါယာ အမှတ်များ  
ပို့ဆောင်ရေး၊ တော်ကြော်ရေး ၂၈၃။ ဝါယာ အမှတ်များ  
ပို့ဆောင်ရေး၊ တော်ကြော်ရေး ၂၈၄။ ဝါယာ အမှတ်များ  
ပို့ဆောင်ရေး၊ တော်ကြော်ရေး ၂၈၅။ ဝါယာ အမှတ်များ  
ပို့ဆောင်ရေး၊ တော်ကြော်ရေး ၂၈၆။ ဝါယာ အမှတ်များ  
ပို့ဆောင်ရေး၊ တော်ကြော်ရေး ၂၈၇။ ဝါယာ အမှတ်များ  
ပို့ဆောင်ရေး၊ တော်ကြော်ရေး ၂၈၈။ ဝါယာ အမှတ်များ  
ပို့ဆောင်ရေး၊ တော်ကြော်ရေး ၂၈၉။ ဝါယာ အမှတ်များ  
ပို့ဆောင်ရေး၊ တော်ကြော်ရေး ၂၉၀။ ဝါယာ အမှတ်များ

ஓମାଶ୍ରୀ ପିଣ୍ଡାନୁଷ୍ଠାନକାରୀଙ୍କରିବା ଆପଣିରେ କୃପାକାଳିନ୍ଦ୍ରିୟରେ କୃପାଶ୍ରୀ ଓ ମହାଶ୍ରୀ  
ପିଣ୍ଡାନୁଷ୍ଠାନକାରୀଙ୍କରିବା ଆପଣିରେ କୃପାକାଳିନ୍ଦ୍ରିୟରେ କୃପାଶ୍ରୀ ଓ ମହାଶ୍ରୀ

༄༅ || ལྷୟିତ୍ୱାପର୍ଯୁଗୁର୍ବୂହ୍ୱାନ୍ || དେଵାକୁଲାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା  
ଶଶିର୍ବୁଦ୍ଧିକୁଳାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା ଅହି । ຖ୍ରମାକୁଳାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା  
॥ ଅହି ॥ ଉତ୍ସାହି ॥ ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା । ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା । ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା ।  
ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା । ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା । ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା । ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା । ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା ।  
ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା । ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା । ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା । ଶୁଦ୍ଧାଶ୍ଚଦ୍ୱାରାପ୍ରମୋଦିତା ।







၁၈။ မျှ။ ရွှေလူ၏ရှိခိုက်စု။ သာယဟေး၊ ဓာတ်ပြုမြတ်စွာ၏  
ဖျက်သူမျှ။ ၁၉။ မျှ။ မြတ်စွာ၏ရှိခိုက်စု။ သာယဟေး၊ ဓာတ်ပြုမြတ်စွာ၏  
ရွှေလူ။ ၂၀။ မျှ။ ဓာတ်ပြုမြတ်စွာ၏ရှိခိုက်စု။ သာယဟေး၊ ပြုချိန်မြတ်စွာ၏  
ရွှေလူ။ ၂၁။ မျှ။ ဓာတ်ပြုမြတ်စွာ၏ရှိခိုက်စု။ သာယဟေး၊ ပြုချိန်မြတ်စွာ၏ ရွှေလူ။  
၂၂။ မျှ။ ရွှေလူ၏ရှိခိုက်စု။ သာယဟေး၊ ပြုချိန်မြတ်စွာ၏ ရွှေလူ။ ၂၃။ မျှ။ ရွှေလူ၏ရှိခိုက်စု။ သာယဟေး၊ ပြုချိန်မြတ်စွာ၏ ရွှေလူ။

ખર્દી રાત્રિની લોકોની || અને તુંબાસાંથી ગુજરાતી શાસ્ત્રીય વાક્યોની પ્રાચીનતા  
એવી હતી. અને આ વાક્યોની પ્રાચીનતા કેવી હતી? એવી વાક્યોની પ્રાચીનતા  
એવી હતી. એવી વાક્યોની પ્રાચીનતા એવી હતી. એવી વાક્યોની પ્રાચીનતા  
એવી હતી. એવી વાક્યોની પ્રાચીનતા એવી હતી. એવી વાક્યોની પ્રાચીનતા  
એવી હતી. એવી વાક્યોની પ્રાચીનતા એવી હતી. એવી વાક્યોની પ્રાચીનતા  
એવી હતી. એવી વાક્યોની પ્રાચીનતા એવી હતી. એવી વાક્યોની પ્રાચીનતા

၁၇၁

မန္တေသနကုဒ္ပါယ | ရွှေဖူရာဝိုက်ခြံသုပ္ပန္တာ | စုစေသမဂ္ဂနှီးသုပ္ပန္တာ။  
ရှုဏ်ရာ။ ဝေရာအောင်သုပ္ပန္တာ။ ပုဂ္ဂနိုင်သုပ္ပန္တာ။ မျှမှုလုပ်တာ။  
ရွှေဖူရာ။ ရော်သုပ္ပန္တာ။ ရော်သုပ္ပန္တာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။  
ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။  
ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။  
ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။ ရွှေဖူရာ။

၁၇၂

၈

၁၇၃

တေဂါဝရဂျောက်စံပေးကြသူ။ ရှုလျော့မိန္ဒာတွေ့ကြုံနေစွဲဖြစ်၍၊ ဘုရားရွှေ့ဖြုစ်ရှုံးရှုံး  
တိမ္ပုပေး၊ ဝါယောင်းများအားလုံးပြုပေးကြ၍၊ မီဒီယာချုပ်ပေးအားလုံး။ သာတွေ့ကြုံနေစွဲ  
တိမ္ပုပေး၊ ဝါယောင်းများအားလုံးပြုပေးကြ၍၊ မီဒီယာချုပ်ပေးအားလုံး။ မှတ်ပုံပြုပေးအား  
တွေ့ကြုံနေစွဲ၊ ဝါယောင်းများအားလုံးပြုပေးကြ၍၊ မီဒီယာချုပ်ပေးအားလုံး။ မှတ်ပုံပြုပေးအား  
တွေ့ကြုံနေစွဲ၊ ဝါယောင်းများအားလုံးပြုပေးကြ၍၊ မီဒီယာချုပ်ပေးအားလုံး။ မှတ်ပုံပြုပေးအား  
မှတ်ပုံပြုပေးအားလုံး။ တိမ္ပုပေး၊ ဝါယောင်းများအားလုံးပြုပေးကြ၍၊ မီဒီယာချုပ်ပေးအားလုံး။ မှတ်ပုံပြုပေးအား  
မှတ်ပုံပြုပေးအားလုံး။ တိမ္ပုပေး၊ ဝါယောင်းများအားလုံးပြုပေးကြ၍၊ မီဒီယာချုပ်ပေးအားလုံး။ မှတ်ပုံပြုပေးအား

၁၆၅  
၁၃၀ ၂၃၁ ၂၃၂ ၂၃၃ ၂၃၄ ၂၃၅ ၂၃၆ ၂၃၇ ၂၃၈ ၂၃၉ ၂၃၁၀ ၂၃၁၁  
၁၃၁၁၁ ၁၃၁၂ ၁၃၁၃ ၁၃၁၄ ၁၃၁၅ ၁၃၁၆ ၁၃၁၇ ၁၃၁၈ ၁၃၁၉ ၁၃၁၁၀ ၁၃၁၁၁  
၁၃၁၁၂ ၁၃၁၁၃ ၁၃၁၁၄ ၁၃၁၁၅ ၁၃၁၁၆ ၁၃၁၁၇ ၁၃၁၁၈ ၁၃၁၁၉ ၁၃၁၁၀ ၁၃၁၁၁  
၁၃၁၁၁၀ ၁၃၁၁၁၁ ၁၃၁၁၁၂ ၁၃၁၁၁၃ ၁၃၁၁၁၄ ၁၃၁၁၁၅ ၁၃၁၁၁၆ ၁၃၁၁၁၇ ၁၃၁၁၁၈  
၁၃၁၁၁၉ ၁၃၁၁၁၁၀ ၁၃၁၁၁၁၁ ၁၃၁၁၁၁၂ ၁၃၁၁၁၁၃ ၁၃၁၁၁၁၄ ၁၃၁၁၁၁၅ ၁၃၁၁၁၁၆

ծու | մաօհէ զանգանցութեանույա | ոցուլուսոն զանգանցույն | զմանա | օման | ջականանց հանչանց |  
յուցօն | ուրամունց անցութեանույա | ուրամունց անցութեանույա | օմանա | օման | ջականանց հանչանց |  
յուցօն հանչանց | ուրամունց անցութեանույա | ուրամունց անցութեանույա | օմանա | օման | օմանա |  
մանանց անցութեանույա | մանանց անցութեանույա | մանանց անցութեանույա | օմանա | օման | օման |  
հանչանց անցութեանույա | ուրամունց անցութեանույա | ջականանց հանչանց | օմանա | օման |  
մանանց անցութեանույա | մանանց անցութեանույա | մանանց անցութեանույա | մանանց անցութեանույա |

၇၁  
၁၃၂၀  
ရဟန်ပါ၊ ဝိဘ်၊ ဓမ္မဘဏ္ဍာတုလူမှုအား၊ ဒရာဓရဘဏ္ဍာမှုအား၊  
ပဲဇီဝဘဏ္ဍာသွေ့၊ ရဟန်ပါ၊ ဝိဘ်၊ ချောက်ဘဏ္ဍာမှုအား၊ ရန္တဝါရာမှုအား၊  
ဝါဇံဘဏ္ဍာသွေ့၊ ရရှေ့သွေ့၊ ရဟန်ပါ၊ ဝိဘ်၊ သွေ့ရှုံးစွဲအား၊ ပြု။  
ဒါပုံပြုသွေ့မှုအား၊ ဒုတိဂုဏ်ဘဏ္ဍာအား၊ ရှေ့သွေ့၊ ရယ်ဘဏ္ဍာအား၊ ဒါမှု  
အစွဲအား၊ ရွှေ့သွေ့၊ ရမှတ်သွေ့၊ ရဟန်ပါ၊ ဝိဘ်၊ ရွှေ့ရှေ့သွေ့၊ ရမှတ်  
သွေ့၊ ရမှတ်သွေ့၊ ရဟန်ပါ၊ ဝိဘ်၊ ရဟန်သွေ့၊ ရမှတ်သွေ့၊ ရမှတ်သွေ့၊ ရွှေ့

རྒྱତୁ ཡି പଣ୍ଡିତ ହିନ୍ଦୁ କରୁଥିଲୁ ରୂପ ଦେଖିଲୁ ପଣ୍ଡିତଙ୍କର ଉତ୍ସର୍ଗ ଶବ୍ଦରେ ଏହା ନାହିଁ। ଏହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ। ଯାହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ। ଯାହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ। ଏହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ।

ଏହା କିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ। ଏହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ। ଏହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ। ଏହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ।

ଏହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ। ଏହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ। ଏହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ।

ଏହାକିମର ଉତ୍ସର୍ଗରେ ଏହା ନାହିଁ।